



# အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ သုံးစွဲသူ (အဆင့် ၃)

လေ့ကျင့်ခန်း ၁။ အောက်ဖော်ပြပါစကားလုံးများရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုရေးပါ။ အကူအညီအဖြစ် စာကြည့်တိုက်ကို အသုံးပြုနိုင်ပါတယ်။

၁။ Cyberbullying: အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း

၂။ Trolling: ထရိုင်း (troll) ခေါ်ရန်စခြင်း

လေ့ကျင့်ခန်း ၂။ အောက်ပါ အပျက်သဘောဆောင်တဲ့ အဆိုများကို သက်ဆိုင်ရာသက်မှတ်ချက် အလိုက်ထည့်ပေးပါ။

|  | အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျခြင်း | ထရိုင်း (troll) ခေါ်ရန်စခြင်း | သူငယ်ချင်းကို အရှက်ရစေခြင်း |
|--|---|-------------------------------|-----------------------------|
| ဘောလုံးအသင်းမှာ ငါ့ကို စကားလာမပြောနဲ့။ နင့်နဲ့ဘယ်သူမှ မပေါင်းချင်ဘူး ငတုံးရယ်။   |   |                               |                             |
| ဟားဟားဟား...ငါ့သူငယ်ချင်း ပို့ထားတဲ့ စာတွေကြည့်စမ်းပါဦး။ စာလုံးလဲ မှန်အောင် မပေါင်းတတ်ဘူး။                               |   |                               |                             |
| ဒီအဆိုတော်က ဘယ်သူလဲ။ က လဲ မကတတ်ဘူး။ သီချင်းကလဲ စုတ်ပြတ်၊ ဆံပင်ကလဲ အရူးကျနေတာပဲ။  |   |                               |                             |
| ဟိုကောင် ငတုံး။ နင့်လွယ်အိတ်ကို ငါ အစောကတည်းက အမှိုက်ပုံး ထဲပစ်လိုက်တာ ဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံး ဖြစ်လိမ့်မယ်နော်။ |   |                               |                             |
| ငါအရင်ကတည်းကပြောသားပဲ ဘယ်သူမှ နင့်ကိုမကြိုက်ဘူးလို့။ ဘာလို့ ကျောင်းက မထွက်သေးတာလဲ။                                       |   |                               |                             |
| ဒါက အညံ့ဆုံး blog ပဲ။ နင်ဘယ်သူလဲ ဆိုတာငါမသိဘူး။ နင့်ရဲ့  |   |                               |                             |



## အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ သုံးစွဲသူ (အဆင့် ၃)

|   |  |  |  |
|---|--|--|--|
| ထင်မြင်ယူဆချက်ကို လဲ ဘယ်သူမှ ဂရုမစိုက်ဘူး။  |  |  |  |
| ဒီခါတ်ပုံမှာ ငါ့သူငယ်ချင်းကိုကြည့်ပါဦး။ သူ့ရွံ့ထဲ ကျထားတာ။ သူ့ကို ကြည့်ရတာ အရမ်း ရယ်ရတယ်။   |  |  |  |
| ဒီကျောင်းမှာရှိတဲ့လူတိုင်း နင့်ကို ပစ်ထားဖို့ လိုက်ပြောမယ်။ နင်တစ်ယောက် ထဲ အထီးကျန်ဖြစ်စေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက နင့်ကိုမုန်းနေတာပဲလေ။ |  |  |  |
| ဟားဟား...ငါ့ အစ်မ နေ့စဉ်မှတ်တမ်းစာအုပ် ထဲက ခါတ်ပုံကို ကြည့်ပါဦး။  |  |  |  |
| နင် နာမည်ကြီးတာငါသိတယ်။ ဒါပေမဲ့ နင်က လဒူ ပဲ။ ဘာကြောင့် နင့်ကို လူတွေက follow လုပ်နေလဲဆိုတာ စဉ်းစားလို့မရဘူး။                                    |  |  |  |

လေ့ကျင့်ခန်း ၃ ။ သင်ရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အွန်လိုင်းပေါ်က အနိုင်ကျင့် ဗိုလ်ကျခြင်း (**cyberbullying**) နဲ့ ထရိုင်း ခေါ်ရန်စခြင်း (**Trolling**) တို့ရဲ့ အဓိပ္ပါယ်ကို ဆွေးနွေးပါ။

အဲဒီ (၂) ခုက ဘယ်လိုကွာခြားတာလဲ။ မကောင်းတဲ့ အမှုအကျင့်တွေကို ကြိုတွေ့ရတာ၊ မြင်တွေ့ရတာတွေက အွန်လိုင်းပေါ်က လူတွေကို ဘယ်လိုထိခိုက်စေသလဲ။